

Common Questions Regarding the IEP Process

IEP လုပ်ငန်းစဉ်ဖြင့် ပတ်သက်ပြီး မေးတတ်သောမေးခွန်းများ

ဤစာတမ်းကို မက်ထရို နက်ရှ်ဗေးလ် အစိုးရကျောင်းများ၏စပယ်ရှယ် ပညာရေးဌာန/ Exceptional Education Department of Metro Nashville Public Schools နှင့် စပယ်ရှယ် ပညာရေး မိသားစု အကြံပေး ကောင်စီ/ Exceptional Education Family Advisory Council တို့ ပူးတွဲပြီး ရေးသားထားပါသည်။ EE Dept သို့ တိုက်ရိုက်မေး မြန်းရန်အတွက် EEQUESTIONS@mnps.org

IEP ဆိုသည်မှာ မသန်စွမ်းမှုတစ်ခု သို့မဟုတ် တစ်ခုထက်များပြီးရှိသောကျောင်းသားအတွက် ရေးသားထားသည့်စာတမ်းတစ်ခုဖြစ်ပြီး ၊ တိုးတက်လာရန် ပြုလုပ်ထားခြင်း၊ ပြန်လည်ဆန်းစစ်ထားခြင်းနှင့်စိစစ်တည်းဖြတ်ထားခြင်းတို့ကို IEP အဖွဲ့မှ နှစ်စဉ် ပြုလုပ်ပါသည်။ အချက်အလက်များကို ကျောင်းသားတစ်ဦး ချင်းစီ၏ IEP ၌ မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ၊ စာသင်နှစ်စာအတွက် IEP ကို ပြုလုပ်ပေးရန် လိုအပ်ကြောင်းကို ဖယ်ဒရယ်နှင့်ပြည်နယ်၏စည်းမျဉ်းဥပဒေများမှ ပြဌာန်းထားပါသည်။ မိဘများအား သူတို့၏အခွင့်အရေးကို သိစေရန်အတွက် လုပ်ပိုင်ခွင့်ပေးရန် ၊ IEP လုပ်ဆောင်ရာ၌ အများဆုံးပြုလုပ်တတ်သည့်အမှားများ ကို ဤစာတမ်းမှ တင်ပြဆွေးနွေးထားပါသည်။

1. ကျွန်ုပ်တို့သည် IEP အစည်းအဝေးကို ဘယ်နှစ်ကြိမ်တောင်းဆိုနိုင်ပါသလဲ။
 - IEP မင်ဘာ သို့မဟုတ် မိဘတိုင်းသည် IEP အစည်းအဝေးကို အချိန်မရွေး တောင်းဆိုနိုင်ပါသည်။
2. အစည်းအဝေးကို သတ်မှတ်ရက်၌ သို့မဟုတ် အချိန်တစ်ခုထဲ၌သာ ပြုလုပ်ပါသလား။
 - သဘောတူညီသောအချိန်နှင့်နေရာ၌သာ ပြုလုပ်သင့်ပါသည်။ မိဘများအတွက် သတ်မှတ်ပေးထားသည့်အချိန်သည် အဆင်မပြေခဲ့ပါက သူတို့ အတွက် ရွေးချယ်မှုတစ်ခုသာမဟုတ်ဘဲ ၊ အခြားရက်/အချိန် ရွေးချယ်မှုများကို စီစဉ်ပေးရမည်။ ၁၀ ရက်အသိပေးစာသည် လိုအပ်ပါ၏။
3. IEP အစည်းအဝေးသို့ မည်သူတို့ တက်ရောက်သင့်ပါသလဲ။
 - IEP မင်ဘာများတွင် ပါဝင်ရမည့်သူများမှာ စပယ်ရှယ် ပညာရေး ဆရာ/မ၊ ပုံမှန်ပညာရေး ဆရာ/မ၊ ကျောင်းအုပ်(များ)နှင့်ကျောင်းသား - အကယ်၍ ကျောင်းသားသည် အသက် ၁၄ နှစ်ရှိပါက သို့မဟုတ် သင့်လျော်ပါက
 - စစ်ဆေးထားသည့်ရလဒ်များနှင့်/သို့မဟုတ် ကျောင်းသားသည် ဖော်ပြပါဆက်စပ်မှုရှိသောကူညီပေးသူ(များ)၏ဝန်ဆောင်မှုများ (SLP, OT, PT, Vision အမြင်ပိုင်း, Hearing အကြားပိုင်း အစရှိသည်တို့) ကို လက်ခံရရှိပါက ၊ စိတ်ပညာရှင်တစ်ဦးသည်လည်း အဖွဲ့ထဲ၌ ပါဝင်နိုင်ပါသည်။
4. ကျွန်ုပ်တို့ကလေး၏ IEP အစည်းအဝေးသို့ မည်သူတို့ကို ခေါ်လာနိုင်ပါသလဲ။
 - မိဘများသည် သူတို့ကလေး၏ IEP အစည်းအဝေးသို့ တစ်စုံတစ်ဦးကို ခေါ်လာခြင်း သို့မဟုတ် ဖိတ်ခေါ်ခြင်းများကို ပြုလုပ်နိုင်ပါသည်။
 - မိဘများကိုယ်တိုင်ဖိတ်ခေါ်ထားသူများထံသို့ အစည်းအဝေး၏အချိန်ဇယားကို အသိပေးအကြောင်းကြားရန်မှာ မိဘများ၏တာဝန် ဖြစ်ပါသည်။
5. IEP အစည်းအဝေးအတွက် အချိန် မည်မျှကြာအောင် သတ်မှတ်ထားသင့်ပါသလဲ။
 - ကျောင်းသား၏ထူးခြားသောလိုအပ်ချက်များပေါ်အခြေခံပြီး သင့်တော်သည့် IEP ညွှန်ကြားချက်အမျိုးမျိုးကို ပြုလုပ်သွားရန်အတွက် အချိန် လုံလောက်စွာပေးခြင်းနှင့် IEP ၏တည်ဆောက်ပြုပြင်မှု၌ လေးလေးနက်နက်ပါဝင်နိုင်ရန်အတွက် မိဘများကို ခွင့်ပြုသင့်ပါသည်။
 - ကျောင်းသားအားလုံးသည် သင်ကြားမှု၊ ကူညီပံ့ပိုးမှုနှင့်ဝန်ဆောင်မှုများတို့ကို ရရှိနေကြောင်းကို ကျောင်းများမှ သေချာစေရန် ပြုလုပ်သင့်သည့် အတွက် အဖွဲ့မှ အစည်းအဝေးအစ၌ အစည်းအဝေးကြာချိန်ကို ရည်ညွှန်းသင့်ပါသည်။ အဖွဲ့ဝင်များသည် အချိန်ပိုယူရန် လိုအပ်ခဲ့ပါက ၊ အဆိုပါ အချိန်ကို ပြန်လည်သတ်မှတ်ရန်အတွက် အထက်ဖော်ပြပါ နံပါတ် ၂ အချက်အတိုင်း ပြုလုပ်သွားရမည်။
6. IEP အစည်းအဝေးမစတင်ခင် ကျွန်ုပ်ထံ ကော်ပီကြမ်းကို ပေးသင့်ပါသလား။
 - အကောင်းဆုံးပြုလုပ်သွားရန်မှာ အဆိုပြုထားသည့် IEP ကော်ပီကြမ်းကို ပေးရမည်။ ကော်ပီကြမ်းကို လိုအပ်ကြောင်း ပြည်နယ်ဥပဒေကို ပြုပြင်ပြောင်းလဲထားပါသည်။ အဆိုတင်သွင်းထားသည့်လက်ရှိ ပညာရေးအခြေအနေအဆင့်များ၊ တိုင်းတာနိုင်သည့်နှစ်စဉ် ပန်းတိုင်များ နှင့် လိုက်လျောမှုများ နှင့်/သို့မဟုတ် ပြုပြင်မွမ်းမံမှုများစသည်တို့ကို ပြန်လည်ဆန်းစစ်ရန်အတွက် မိဘများကို ခွင့်ပြုရန် ၎င်းစာကြမ်းကို ပြုပြင် ပြောင်းလဲထားပါသည်။
7. ကျွန်ုပ်တို့သည် အစည်းအဝေး၌ အသံဖမ်းထားခြင်းများ ပြုလုပ်နိုင်ပါသလား။
 - ပြုလုပ်နိုင်ပါသည်။ သို့သော် Tenn. Code Ann. § 39-13-601 အရ အသံဖမ်းမည့်အကြောင်းကို IEP မင်ဘာတစ်ဦးဦးထံ အသိပေးသင့်ပါသည်။
8. IEP မှ အဓိက ပါဝင်သူများသည် အစည်းအဝေးမှ ထွက်သွားနိုင်ပါသလား။
 - မင်ဘာအဖွဲ့ဝင်များ အစည်းအဝေးသို့ မလာရန် သို့မဟုတ် အစည်းအဝေးမှ စောစောပြန်နိုင်ရန်အတွက် မိဘ၏သဘောတူညီချက်စာကို လိုအပ် ပါသည်။ အစည်းအဝေးမှ စောစောပြန်ခွင့် သို့မဟုတ် ခွင့်တောင်းမှုတို့အတွက် မိဘများ၏သဘောတူညီမှုကို မမေးမြန်းခင် ၊ ၎င်းတို့သည် ခိုင်လုံသည့်အကြောင်းပြချက် ဖြစ်ရမည်။ မိဘများမှ မင်ဘာတစ်ဦးဦး၏ခွင့်တောင်းမှုကို သဘောမတူခဲ့ပါက အထက်ပါ မေးခွန်းနံပါတ် ၂ အရ အစည်းအဝေးကို ရက်စွဲအသစ်၌ ပြန်လည်သတ်မှတ်ရမည်။ မင်ဘာဝင်အား အစည်းအဝေးမှ စောစောပြန်ခွင့်ကို မိဘများဖက်မှ သဘောမတူခဲ့ ပါက IEP အစည်းအဝေးကို အဆုံးသတ်ပြီး အထက်ပါ မေးခွန်းနံပါတ် ၂ အရ အစည်းအဝေးကို ပြန်လည်ပြုလုပ်သွားရမည်။

9. ကျွန်ုပ်တို့ကလေးသည် အကြိမ်ရေ မည်မျှ စစ်ဆေးခံယူသင့်ပါလဲ။
 - စပါယ်ရှယ်ပညာရေး ကူညီဝန်ဆောင်မှုများအား ရရှိနိုင်သည့်ကျောင်းသားများကို အနည်းဆုံး ၃ နှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်ရမည်။ IEP အဖွဲ့မှ မည်သို့သော ပြန်လည်စစ်ဆေးမှုအား လိုအပ်ကြောင်း ဆုံးဖြတ်နိုင်ရန်အတွက် ပြန်လည်စစ်ဆေးမှု အကျဉ်းချုပ်ကို လက်စသတ်ရမည်။
 - လက်ရှိ ဆင့်ပွား မသန်စွမ်းမှုကို စူးစမ်းတွက်ချက်နိုင်ရန်၊ နောက်ထပ် မသန်စွမ်းရသည့်အရင်းခံကို စူးစမ်းတွက်ချက်နိုင်ရန်၊ စီစဉ်ထားသော ပရိုဂရမ်အတွက် အကြောင်းအရာများကို ပံ့ပိုးပေးနိုင်ရန်စသည်တို့အတွက် ပြန်လည်စစ်ဆေးမှု၌လည်း ၃ နှစ်ကြိုတင်ပြီး ဖြစ်ပေါ်နိုင်ပါသည် သို့မဟုတ် ထိရောက်သည့်တိုးတက်မှုကို ပြုလုပ်နိုင်ခဲ့ပါက ဝန်ဆောင်မှုရရှိနေသောကျောင်းသားများကို ပြန်လည်ထောက်ခံပေးရန်။
10. အကယ်၍ ကျွန်ုပ်သည် လက်ရှိ စစ်ဆေးသုံးသပ်ခြင်းကို သဘောမတူခဲ့ပါက
 - 34CFR§300.502 အရ ရရှိသည့်စစ်ဆေးသုံးသပ်မှုကို သဘောမတူခဲ့ပါက ကျောင်းမှ ကုန်ကျခံပြီး ပြုလုပ်သော သီးခြား ပညာရေးဆိုင်ရာ စစ်ဆေးသုံးသပ်မှု/ Independent Educational Evaluation (IEE) ကို ရရှိစေရန် အခွင့်အရေး ရှိပါသည်။
11. ကျွန်ုပ်သည် IEP ၏ဝန်ဆောင်မှုများ သဘောမတူခဲ့ပါက သို့မဟုတ် ကျွန်ုပ်၏ကလေးသည် အဆိုပါကူညီဝန်ဆောင်မှုများကို မရရှိခဲ့ပါက
 - သင်တို့သည် IEP အသစ်ကို ပြုလုပ်ရန်အတွက် အစည်းအဝေး၌ ရှိနေခြင်းနှင့် မင်ဘာဝင်များက ဝန်ဆောင်မှုများကို သဘောမတူကြပါက ၊ သင့်အနေဖြင့် အစည်းအဝေးကို အဆုံးသတ်နိုင်ခြင်းနှင့်သင်တို့၏ရွေးချယ်မှုများကို လေ့လာကြည့်ခြင်းတို့ကို အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါသည်။ အကယ်၍ IEP ကို စီစဉ်ထားပြီး ဖြစ်ပါက ၊ သင့်အနေဖြင့် IEP အစည်းအဝေးကို ပြုလုပ်ပေးရန်တောင်းဆိုနိုင်ပြီး သင်တို့၏စိုးရိမ်မှုများကို အချိန်မရွေး ပြောပြနိုင်ပါသည်။ အခက်အခဲများ ပြေလည်ခဲ့ခြင်းမရှိပါက သင်တို့၏ Procedural Safeguards/လိုက်နာဆောင်ရွက်သွားရမည့်အချက်အလက်များရှိ အောက်ပါအကြမ်းဖျင်းဖော်ပြချက်အတိုင်း အငြင်းပွားမှုကို ရင်ဆိုင်ရန်အတွက် လမ်းညွှန်ချက်များကို လိုက်နာပါ။
 - အကယ်၍ သင်တို့ကလေးသည် ကူညီဝန်ဆောင်မှုများကို လက်ခံရရှိခြင်း မရှိခဲ့ပါက ၊ IEP အစည်းအဝေး၌ ၎င်းကို အကြောင်းကြားရမည်။
 - ဝန်ထမ်းများ မလုံလောက်ခြင်းနှင့်ကူညီမှုအရင်းအမြစ်များ မလုံလောက်ခြင်းသည် မိဘများ၏ပြဿနာ မဟုတ်ပါ။
12. ပညာရေးရည်မှန်းချက်များအတွက် ပံ့ပိုးပေးသောတိုးတက်မှု ဒေတာအချက်အလက်ကို ကြည့်ရှုရန် ကျွန်ုပ်တို့ တောင်းဆိုနိုင်ပါသလား။
 - စောင့်ကြည့်မှတ်သားထားသည့် တိုးတက်မှု ဒေတာအချက်အလက် သို့မဟုတ် IEP ၏လက်ရှိ ပညာရေး အခြေအနေ/ ပန်းတိုင်အဆင့်များကို တိုးတက်လာစေရန်အတွက် အသုံးပြုသော အခြားစစ်ဆေးသုံးသပ်မှုများကို မိဘများမှ တောင်းဆိုနိုင်ပါသည်။
13. ကျွန်ုပ်သည် အကြောင်းအမျိုးမျိုးကြောင့် IEP အစည်းအဝေးအား အဆုံးသတ်ခြင်း (သို့) အစည်းအဝေးအား ပြန်ချိန်းခြင်းတို့ကို ပြုလုပ်နိုင်ပါသလား။
 - မိဘများသည် အကြောင်းပြချက်အမျိုးမျိုးအတွက် IEP အစည်းအဝေးကို အဆုံးသတ်နိုင်ပါသည်။
14. ကျွန်ုပ်သည် IEP အစည်းအဝေးတွင် လက်မှတ်ထိုးရမှာလား။
 - No. လက်မှတ်ထိုးရန် မလိုပါ။ အယောက်တိုင်းအား IEP ၌ ပါဝင်ကြောင်းစာမျက်နှာတွင် ရက်စွဲနှင့်နာမည်တို့ဖြင့် လက်မှတ်ထိုးခိုင်းပါလိမ့်မည်။ သဘောတူညီမှုစာမျက်နှာ၌ လက်မှတ်ထိုးရန် အစည်းအဝေးအတွင်း မိဘများအတွက် သက်သေသက်သာဖြစ်ပါက ၊ ၎င်းစာမျက်နှာတွင် လက်မှတ်ထိုးဘဲ အစည်းအဝေးမှ ထွက်ခွာနိုင်ပါသည်။
 - သဘောတူညီသည့်အဆင့်အထိမရှိပါက ၊ မိဘများမှ သင့်လျော်ထိုက်သင့်သည့်အကြောင်းကြောင့်ပြုလုပ်သင့်သောလုပ်ငန်းစဉ်/Due Process ကို တင်ပြနိုင်ရန်အတွက် ၁၄ ရက်အတွင်း အပြောင်းအလဲများကို ပြုလုပ်သွားမည် မဟုတ်ပါ (နှင့်ကူညီဝန်ဆောင်မှုအသစ်များကို ပြုလုပ်သွားမည် မဟုတ်ပါ)။ တင်နိုင်စီပြည်နယ်၏စည်းမျဉ်းစည်းကမ်းများ Tennessee Rules and Regulations §0520-01-09-13
15. သင့်လျော်ထိုက်သင့်သည့်အကြောင်းကြောင့်ပြုလုပ်သင့်သောလုပ်ငန်းစဉ်/Due Process အတွက် သတ်မှတ်ချိန်က ဘယ်လောက်လဲ။
 - ကျောင်းဖြင့် ဆန့်ကျင်ပြီး တိုင်ကြားစာပြုလုပ်သည့်အခါ Due Process ကို စတင်ပါသည်။
 - မိဘနှင့်ကျောင်းခရိုင်မြို့နယ်တို့မှ အစည်းအဝေးကို မပြုလုပ်ရန် စာရေးတင်ခဲ့ခြင်းမရှိခဲ့လျှင် သို့မဟုတ် ကြားဝင်ဖြန့်ဖြေသည့်နည်းစနစ်ကို အသုံးပြုရန် သဘောတူခြင်းမရှိခဲ့လျှင် ၊ တိုင်ကြားထားသောအသိပေးစာကို လက်ခံရရှိသည့် ၁၅ ရက်အတွင်း ပြေလည်အောင်ဖြေရှင်းပေးနိုင်သော အစီအစဉ်/mediation processကို ပြုလုပ်သွားရမည်။
 - သဘောတူညီသည့်အဆင့်ထိ မရောက်ရှိခဲ့ပါက Due Process hearing ကို ပြုလုပ်သွားရမည်။
 - hearing officer/ကြားနာသည့်အရာရှိမှ ၄၅ ရက်အတွင်း နှစ်ဦးနှစ်ဖက်ထံသို့ သူ၏ဆုံးဖြတ်ချက်ကော်ပီကို စာတိုက်မှ ပေးပို့ရမည်။
 - ပြုလုပ်ရသည့်အစီအစဉ်တစ်ခုလုံးအတွက်ကြာချိန်သည် ကြားနာခြင်းပမာဏပေါ်မူတည်ပြီး ကွဲပြားပါသည်။

မိဘများ နှစ်စဉ် လက်ခံရရှိသည့် Notice of Procedural Safeguards ကို အစားထိုးရန်အတွက် ဤနေရာ၌ ပါရှိသည့်အရာများကို မရည်ရွယ်ထားပါ။ စာအုပ်ကော်ပီကို https://www.tn.gov/content/dam/tn/education/reports/331816_notice_proc_safeguards.pdf ၌ တွေ့ရှိနိုင်ပါသည်။

နောက်ထပ်အကြောင်းအရာအချက်အလက်များအတွက် - https://www.tn.gov/content/dam/tn/education/special-education/sped_framework.pdf